



မွမ်းမံဆရာဖြစ်သင်တန်းလျှောက်လွှာခေါ်ယူခြင်း
မျှတသော၊ တာဝန်ခံယူမှုအပြည့်ရှိသော အရပ်ဘက်ပူးပေါင်းပါဝင်မှု
ဥရောပ သမဂ္ဂ၏ ရံပုံငွေ ပံ့ပိုးထားသော မြန်မာနိုင်ငံတွင် မျှတသော၊ တာဝန်ခံယူမှု အပြည့်ရှိသော အရပ်ဘက်
ပူးပေါင်းပါဝင်မှု မြှင့်တင်ရေး စီမံချက်

နောက်ခံသမိုင်း

ဤ လျှောက်လွှာခေါ်ယူနေသော သင်တန်းဆရာဖြစ်သင်တန်းနှင့် ရပ်ရွာအခြေပြုအဖွဲ့များသို့ နောက်ဆက်တွဲပေးပို့ရမည့်ဆင့်ပွားသင်တန်း သည် ဥရောပ သမဂ္ဂမှ ရံပုံငွေပံ့ပိုးထား၍ HELVETAS Myanmar နှင့် Partnership for Transparency Fund (PTFeV) တို့မှ လုပ်ငန်းမိတ်ဖက်အနေဖြင့် ကူညီထောက်ပံ့ပေးပြီး ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ စီမံကိန်း အဓိက ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်နေသော မြန်မာနိုင်ငံတွင် မျှတသော၊ တာဝန်ခံယူမှုအပြည့်ရှိသော အရပ်ဘက်ပူးပေါင်းပါဝင်မှု မြှင့်တင်ရေးစီမံချက်၏ လုပ်ဆောင်ချက် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အဓိက လုပ်ငန်းအကောင်အထည်ဖော်မည့် နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့ ပါဝင်ပါသည်။ HELVETAS Myanmar သည် စီမံကိန်း ဦးဆောင်အဖွဲ့အနေဖြင့် တာဝန်ယူပြီး ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ကို ထောက်ပံ့ပေး၍ စီမံချက် အကောင်အထည်ဖော်နေချိန်အတွင်း အရည်အသွေး စီမံခန့်ခွဲမှုကို PTFeV မှ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဧရိယာများတွင် ကြားဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီမံချက်၏ ရည်မှန်းချက်မှာ မတူကွဲပြားမှု၊ လူမှုပါဝင်မှု၊ တာဝန်ခံယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် အရပ်ဘက်တာဝန်ရှိမှုတို့ကို အားပေးပံ့ပိုးကူညီပေးနိုင်သည့် လုပ်နိုင်စွမ်းမြှင့်မားပြီး တာဝန်ခံယူမှုအပြည့်ရှိသော အရပ်ဘက်အဖွဲ့အစည်းအသိုက်အမြုံတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ပြည်တွင်းအရပ်ဘက်အဖွဲ့များ၏ အရင်းအမြစ်များကို တိုးတက်ကောင်းမွန်လာစေရန်နှင့် စွမ်းဆောင်ရည်ခိုင်မာအားကောင်းလာစေရန် ဖြစ်သည်။ ဤသင်တန်းဆရာဖြစ်သင်တန်း၏ ရည်မှန်းချက်မှာ ဖွံ့ဖြိုးရေးကဏ္ဍရပ်များလုပ်ဆောင်နေကြသော အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ရံပုံငွေစီမံခန့်ခွဲမှု စွမ်းရည်၊ စီမံချက်ပုံဖော်ခြင်း၊ စီမံချက်စီမံခန့်ခွဲခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်စစ်ဆေးခြင်း စွမ်းရည်များ ပိုမိုတိုးမြှင့်လာစေရန် ဖြစ်သည်။

သင်တန်း၏သတင်းအချက်အလက်များ

(၁) သင်တန်းကို (၁၂) ရက် တက်ရောက်ရမည်ဖြစ်ပါသည်။ သင်တန်းသည် သင်တန်းတွင်းလေ့လာခြင်းပုံစံဖြင့် စခန်းသွင်းလေ့ကျင့်မည်ဖြစ်ပါသည်။ သင်တန်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့မှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့အထိ တက်ရောက်ရမည်ဖြစ်ပါသည်။ သင်တန်းတွင်အောက်ပါအကြောင်းအရာများပါဝင်မည်ဖြစ်ပါသည်။

- ❖ ပံ့ပိုးကူညီခြင်း (Facilitation)
- ❖ အရပ်ဖက်ပူးပေါင်းပါဝင်ခြင်း နည်းလမ်းများ (Civic Engagement)

- ❖ စီမံကိန်းစက်ဝန်းစီမံခန့်ခွဲမှု
- ❖ စီမံချက် ရံပုံငွေ စီမံခန့်ခွဲမှု
- ❖ လက်တွေ့လေ့ကျင့်ခြင်း
- ❖ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း (Module Development)

သင်တန်းဆရာဖြစ်သင်တန်းတွင် အထက်ပါဖော်ပြထားသည့်ခေါင်းစဉ်များကို နည်းပညာကျကျ လေ့လာခြင်းအပိုင်းနှင့် စီမံချက်ပုံဖော်ခြင်း၊ ပံ့ပိုးကူညီခြင်းဆိုင်ရာ စွမ်းရည်နှင့် နည်းလမ်းများ နှင့် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းများကို လက်တွေ့လေ့လာလုပ်ဆောင်ခြင်း အပိုင်းများ ပါဝင်မည်ဖြစ်ပါသည်။

- (၂) ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့နှင့် သင်ထောက်ကူပစ္စည်းများပြင်ဆင်ခြင်း နှင့် သင်တန်းဆရာလမ်းညွှန် ရေးဆွဲခြင်းများ တွင် အတူတကွလုပ်ဆောင်ရမည်။
- (၃) သင်တန်းပြီးသည်အထိ အချိန်ပေး ပါဝင်နိုင်ရမည်။
- (၄) သင်တန်းဆရာဖြစ်သင်တန်းပြီးဆုံးပါက သတ်မှတ်ထားသောလူထုကို ဆင့်ပွားသင်တန်း ပြန်လည် ပေးနိုင်ရမည်။
- (၅) ဆင့်ပွားသင်တန်းများ ပြန်လည်ပေးအပ်ပြီးပါက သင်တန်းဆရာသည် လုပ်ဆောင်ချက်/သင်တန်း အစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာကို မြန်မာဘာသာရပ်နှင့် အချိန်မီ တင်ပြနိုင်ရမည်။
- (၆) သင်တန်းဆရာဖြစ်သင်တန်းတက်ရောက်ရန် သင့်လျော်သူသည် အကယ်၍ ရွေးချယ်ခံရပါက သင်တန်းဆရာဖြစ်သင်တန်းနှင့် နောက်ဆက်တွဲသင်တန်းများကို သက်ဆိုင်ရာစီမံချက် နေရာများတွင် လုပ်ဆောင်ရန် အချိန်အပြည့်အဝပေးနိုင်ရမည်။
- (၇) ဤသင်တန်း တက်ရောက်ပြီးသူများသည် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ စီစဉ်ပြုလုပ်မည့် အောက်ပါ ဆရာဖြစ်သင်တန်းများအား တက်ရောက်ရန် အခွင့်အလမ်းပိုမို ရရှိမည် ဖြစ်ပါသည်။
 - (က) စည်းရုံးလှုံ့ဆော်ခြင်း ဆရာဖြစ်သင်တန်း
 - (ခ) ထိခိုက်လွယ်သော စီမံကိန်းများကို စီမံခန့်ခွဲခြင်း ဆရာဖြစ်သင်တန်း
 - (ဂ) ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှု

စံနှုန်းသတ်မှတ်ချက်များ

သင်တန်းဆရာဖြစ်သင်တန်း တက်ရောက်ရန် လျှောက်ထားသူများကို အောက်ဖော်ပြပါ စံနှုန်းသတ်မှတ်ချက်များနှင့် ရွေးချယ်မည်ဖြစ်ပါသည်။

- (၁) အရည်အချင်းနှင့် အတွေ့အကြုံ

- ❖ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ အကောင်အထည်ဖော်၍ “မြန်မာနိုင်ငံတွင် မျှတသော၊ တာဝန်ယူမှုရှိသော အရပ်ဖက်ပူးပေါင်း ပါဝင်မှု မြှင့်တင်ရေး စီမံချက်” အောက်မှ စီစဉ်ကျင်းပပြီးသော “အတွေ့အကြုံ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ” တက်ရောက်ပြီးသူ ဖြစ်ရမည်။

(၂) နည်းပညာပိုင်းဆိုင်ရာစွမ်းရည်

- ❖ ဒေသခံတိုင်းရင်းသားဘာသာစကားနှင့် မြန်မာဘာသာစကား ကျွမ်းကျင်စွာ နားလည် ပြောဆိုတတ်ရမည်။
- ❖ အင်္ဂလိပ်စာ အခြေခံရှိရမည်။
- ❖ Microsoft Office (Word, Excel, Powerpoint)
- ❖ ဒေသခံအစိုးရအစိုးရအဖွဲ့နှင့် ညှိနှိုင်းမှု ဗဟုသုတ ရှိရမည်။
- ❖ စီမံချက်ပုံဖော်ခြင်းနှင့် စီမံခန့်ခွဲမှုနှင့်ပတ်သက်သော ဗဟုသုတ ရှိရမည်။

(၃) ကိုယ်ပိုင်ကျွမ်းကျင်မှု

- ❖ အများပူးပေါင်းပါဝင်အောင် ချဉ်းကပ်မှုစွမ်းရည် ကောင်းရမည်။
- ❖ စီမံခန့်ခွဲမှုစွမ်းရည်ကောင်းရမည်။
- ❖ ပြောဆိုဆက်ဆံရေးစွမ်းရည် ကောင်းရမည်။
- ❖ မိမိကိုယ်ကို စီမံခန့်ခွဲမှုနှင့် လုပ်ငန်းအပေါ်ကတိကဝတ်ပြုမှု ရှိနိုင်ရမည်။

လျှောက်လွှာတင်ခြင်းနည်းလမ်း နှင့် လျှောက်လွှာပိတ်ရက်

စိတ်ဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ လိုအပ်ချက်များကို ပြည့်စုံစွာ ရေးသားပေးပို့ရမည်။ ပြည့်စုံမှုမရှိသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

- (၁) လျှောက်ထားသူသည် အောက်ပါမေးခွန်းများကို တစ်မျက်နှာစာ ရေးသားပေးပို့ရမည်။
- ❖ ဤသင်တန်းတက်ရောက်ရန် ကျွန်ုပ်သည် အဘယ်ကြောင့် သင့်တော်သနည်း။ ဤသင်တန်းဆရာဖြစ်သင်တန်းသည် ကျွန်ုပ်အတွက် အဘယ်ကြောင့် အသုံးဝင်သနည်း။
 - ❖ ဤသင်တန်းဆရာဖြစ်သင်တန်းအတွက် ကျွန်ုပ်သည် အဘယ်ကြောင့် အသုံးဝင်သနည်း။ ကျွန်ုပ်၏ မည်သည့်အရည်အချင်းများသည် သင်တန်းတွင် မည်ကဲ့သို့ အကျိုးရှိနိုင်မည်နည်း။

(၂) ကိုယ်ရေးရာဇဝင် (ပူးတွဲပါ သင်တန်းလျှောက်လွှာ)

သင်တန်းလျှောက်လွှာပိတ်ရက်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ ဖြစ်ပါသည်။ ပြီးပြည့်စုံသော လျှောက်လွှာကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ထက် နောက်မကျပဲ မိမိတို့ဒေသအလိုက် အောက်ဖော်ပြပါလိပ်စာများသို့ ပေးပို့ရမည်။

ဒေသ	အမည်	ရာထူး	ဆက်သွယ်ရန်
ရန်ကုန်	ဒေါ်နီနီမာ	Grant Manager	09421047870



			grant.lrc@gmail.com
မန္တလေး၊ မကွေး	ဦးဆာလှိုင်အောင်မြတ်	Grant Manager	09-402703982 grant.lrcmdy@gmail.com
မွန်၊ ကရင်၊ တနင်္သာရီ	ဒေါ်ရင်ငြိမ်းဖြိုး	Grant Manager	09977498586, 09264235093 grant.lrcmlm@gmail.com
ရှမ်းပြည်နယ် မြောက်ပိုင်း	ဦးအင်ချင်ခိုင်	Grant Manager	09-259120348 grant.lrlashio@gmail.com

ဤသင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ ပြန်လည်အသိပေးအကြောင်းကြားပါမည်။ အကယ်၍ ဤလျှောက်ထားခြင်း ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မေးမြန်းရန်ရှိပါက အောက်ဖော်ပြပါပုဂ္ဂိုလ်အား ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အမည် - ကျော်ဇင်ကိုကို

ရာထူး - Programme Manager

ဆက်သွယ်ရန် ဖုန်း - ၀၉-၇၈၅၄၇၃၇၆၆

အီးမေးလ် - programmemanager.lrc@gmail.com

မှတ်ချက်။ ။

(၁) သင်တန်းသည် စခန်းသွင်းလေ့ကျင့်မည့်ပုံစံ ဖြစ်သောကြောင့် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကို တင်းကြပ်စွာ တားမြစ်ထားပါသည်။

(၂) သင်တန်း (၁၂) ရက်ပြည့် မတက်ရောက်နိုင်လျှင်သော်လည်းကောင်း၊ (၁၂) ရက်မပြည့်မီ မိမိတို့သဘောဆန္ဒအလျောက် မိမိတို့နေရပ်သို့ ပြန်လျှင်သော်လည်းကောင်း ခရီးစရိတ် နှင့် အသုံးစရိတ်များအား ပြန်လည်ရှင်းလင်းပေးမည် မဟုတ်ပါ။



သင်တန်းလျှောက်လွှာ ပုံစံ
 European Union (EU) -funded project on
 "Promoting Equitable, Accountable Civic Engagement in Myanmar" Project
 Local Resource Centre (LRC)

အမည်			
တက်ရောက်ပြီးသောသင်တန်း	ဆရာဖြစ်သင်တန်း		ဆင့်ပွားသင်တန်း
လူမျိုး၊ ဘာသာ			မွေးသက္ကရာဇ်
ဘာသာစကား စွမ်းရည်			
အသက်			လိင်
ပညာအရည်အချင်း			
ဆက်သွယ်ရန် တယ်လီဖုန်း			
အီးမေးလ် လိပ်စာ			
နေရပ်လိပ်စာ			
မှတ်ပုံတင် နံပါတ်			
အဖွဲ့အစည်းအမည်			
ရာထူး			
သင့်မှာ မတည့်၊ မစားသော အစားအစာရှိပါသလား။ ရှိပါက ဖော်ပြပေးပါရန်။			
ဤသင်တန်းကို အစ မှ အဆုံးထိ တက်ရောက်မည်ဟု ကတိပြုပါသည်။	လက်မှတ်		
ဤသင်တန်းတက်ရောက်ခွင့်ပြုကြောင်း အဖွဲ့အစည်းမှ ထောက်ခံစာကို ပူးတွဲတင်ပြပေးပါရန်။			